

ပါဉီး သဏ္ဌာန (ဒုတိယနှစ်)

တိုင်းရင်းဆေးတက္ကသိုလ်

မန္တလေး

ပါဉီး သဏ္ဌာန



ဒုတိယနှစ်

ပါဉီးဘဏ်

ပါဋ္ဌာ သတ္တတ္ထာန (ဒုတိယနှစ်)

(အမှာကြား)

ဤစာအုပ်သည် ခုတိယနှစ် ကျောင်းသား/ကျောင်းသူများအတွက် ပြုစုစားပါသည်။ ပါဋ္ဌာသူ၏ စာပေနှင့် ပါဋ္ဌာမြန်မာသို့ ဘာသာပြန်ဆိုခြင်းများ ပါ၍ပါကျတည်ဆောက်ပုံ လေ့ကျင့်ခန်းများ ဖော်ပြထားပါသည်။

သင်ကြားရလွယ်ကူစေရန်နှင့် လေ့လာမှတ်သားရာ၏ လျှင်မြန်စွာ ဟင်းမြောက်စာရန် သွှဲပိုင်းကို ဦးစားပေးပြုစုစားရှိပါသည်။ ဤစာအုပ်၏ ပထမနှစ် ပါဋ္ဌာသာသာစာအုပ်၏ မပါရှိသည့် အကြောင်းအရာများကို အမိက ရေးသားထားပါသည်။ သို့မြစ်ပါ၍ ပထမနှစ် ပါဏ်သာသာစာအုပ်နှင့် ခုတိယနှစ်ပါဏ်သာသာစာအုပ် တို့သည် ဆက်စပ်လျက်ရှိသည်။

ပထမနှစ်ပါဏ်သာသာစာအုပ်နှင့် ခုတိယနှစ်ပါဏ်သာသာစာအုပ်တို့ကို ယဉ်တွဲလေ့လာပါက ပါဏ်သာသာနှင့် ရေးသားပြုစုစားသော ဆေးအမည်များ၊ အပင်များ၊ ဆေးကျမ်းများကို လွှဲပိုက္ခလွှဲမြန်စွာ ဖတ်ရှုနားလည်နိုင်မည် ဖြစ်ပါသည်။

မြှော်

အော်မြင့်မြင့်နိုင်

ကထိုကာ ဗွာနမျှူး

ပါဏ်သတ္တတ္ထာန

တိုင်းရင်းဆေးတည္တုလ်

ကျည်းညွှန်ကြားအားဖြည့်ကြသူများ -

၁။ ဆရာကြီး ဦးဟန်တင်

- ပါမောက္ခ၊ ဌာနမျှူး(ပြိုမ်း)၊ အရှေ့တိုင်းပညာဌာန၊ မန္တလေးတည္တုလ်၏။

၂။ ဆရာကြီး ဦးထွန်းမြင့်

- ပါမောက္ခ၊ ဌာနမျှူး၊ အရှေ့တိုင်းပညာဌာန၊ ကျောက်ဆည်တည္တုလ်၏။

၃။ ဆရာကြီး ဒေါက်တာမြတ်ညွှန်

- ပါမောက္ခ၊ ဌာနမျှူး၊ အရှေ့တိုင်းပညာဌာန၊ မန္တလေးတည္တုလ်၏။

၄။ အရှင်တေဇ္ဈိယ(တည္တုလ်တေဇ္ဈိယ)

- ချမ်းသာကြီးတောင်တိုက်၊ ရတနာဘုံမြင့်စာချကျောင်း၊ မန္တလေးမြို့။

ပါမီ သတ္တရာန (ဒုတိယနှစ်)

မာ တော် ဓာတ်

အိပ်	အခကြောင်းအရာ	ဓာတ်နှင့်
၁။	<p>ကိတ်နာမ်</p> <ul style="list-style-type: none"> (၁) ပစ္စာပွန်ကိတ်နာမ် (၂) အတိတ်ကိတ်နာမ် (၃) ကိစ္စကိတ်နာမ် 	
၂။	ကာရိုက်ကြိုယာ	
၃။	ကမ္မဘဝကြိုယာ	
၄။	<p>နာမ်စားများ</p> <ul style="list-style-type: none"> (က) ပုဂ္ဂလနာမ်စား (ခ) နိဒဿနနာမ်စား (ဂ) အနွယ်နာမ်စား (ဃ) ပုစ္ဆာနာမ်စား (င) အနိယမနာမ်စား 	
၅။	သမာတ်	
	<ul style="list-style-type: none"> (၁) ဒွန်(ဒွန်)သမာတ် (၂) တပ္ပါရိယ(တပ္ပါရိယ)သမာတ် (၃) ကမ္မဓရယ(ကမ္မဓရညီး)သမာတ် (၄) ဒိဂုံသမာတ် (၅) အဗျာယီဘဝ(အဗျာယီဘော)သမာတ် (၆) ဗဟိုဖို့ဟိုသမာတ် 	

ပါဌို သဏ္ဌာန (ဒုတိယနှစ်)

စဉ်	အဓကြောင်းအရာ	စာမျက်နှာ
၆။	တန္ထိတ်ပုဇွဲးများ	
၇။	နိပါတ်ပုဇွဲးများ	
	(၁) ပဋိသေခနီပါတ်ပုဇွဲ	
	(၂) သမ္မတနီပါတ်ပုဇွဲ	
	(၃) လူတိဝစ်ပုဇွဲ	
၈။	အသုံးများသော နိပါတ်ပုဇွဲများ	
၉။	အနာအရနှင့်ဘာဝလက္ခဏာဝါကျများ	
၁၀။	ပုဇွဲဝါကျများ	
၁၁။	နီရုဖိုနည်းများ	
၁၂။	ပါဌိုစာပေကောက်နှုတ်ချက်	
	(က) ဂါထာ (ဓမ္မပဒ၊ လောကနီတိကျမ်းတို့မှ ဂါထာကောက်နှုတ်ချက်များ)	
	(ခ) စုနွှေ့ယ (အတက္ခင် မဟာဝဂ္ဂမှ ဝွေ့ကောက်နှုတ်ချက်များ)	
၁၃။	ပါဌိုမှ မြန်မာသို့သာသာပြန်ဆိုခြင်း	
၁၄။	ပါဌိုဝါကျတည်ဆောက်ပုံလောကျင့်ခန်းများ	
၁၅။	Test One	

ပါမီ သဏ္ဌာန (ဒုတိယနှစ်)

အတိတ်ကိတ်နာမ်

အတိတ်ကိတ်နာမ်သည် ပြီးခဲ့သော အတိတ်ကာလအခြေအနေကို ဖော်ပြုသော ကိတ်နာမ်ဖြစ်သည်။ များသောအားဖြင့် ကမွားဘာဝအနက်ကို ဖော်ပြုသည်။

မြန်မာလို “... အပ်ပြီ । ... ပြီးပြီ”ဟု မြန်ဆိုရ၏။

အတိတ်ကိတ်နာမ်ပစ္စည်းများမှာ “တ”နှင့် “န”တို့ဖြစ်၏။ ယင်းတို့တွင် “တ”ပစ္စည်းကို အသုံးများ၏။ “တ”ပစ္စည်းကို ဓာတ်သို့လည်းကောင်း၊ တည်ပုံဖို့လည်းကောင်း ဆက်သွယ်နိုင်၏။

‘တ’ပစ္စည်းဆက်ပုံ

၁။ ဓာတ်သို့ဆက်ပုံ

(က) သရရုံးသော ဓာတ်သို့ တိုက်ရိုက်ဆက်ရ၏။ ဓာတ်၏သရ“အာ”သည် “ဉာဏ်”သို့မဟုတ် “ဉာဏ်”သို့ ပြောင်းတတ်သည်။

ပြယုဂ် -

$\sqrt{\text{သ}}$	+	တ	=	သတ	=	ကြားပြီ။
$\sqrt{\text{ဘ}}$	+	တ	=	ဘတ	=	ဖြစ်ပြီ။
$\sqrt{\text{န}}$	+	တ	=	နတ	=	အောင်အပ်ပြီ။
$\sqrt{\text{နီ}}$	+	တ	=	နီတ	=	ဆောင်အပ်ပြီ။
$\sqrt{\text{ဉာဏ်}}$	+	တ	=	ဉာဏ်တ	=	သိအပ်ပြီ။
$\sqrt{\text{စိ}}$	+	တ	=	စိတ	=	ဆည်းပူးအပ်ပြီ၊ စုဆောင်းအပ်ပြီ။

(ခ) “အာ”သရရုံးသော အချို့ဓာတ်တို့သို့ ဆက်သောအခါ အထူးတည်ပုံဖြစ်၏။

ပြယုဂ် -

$\sqrt{\text{မာ}}$	+	တ	=	မိတ	=	တိုင်းတွာအပ်ပြီ။
$\sqrt{\text{ပါ}}$	+	တ	=	ပိတ	=	သောက်အပ်ပြီ။
$\sqrt{\text{ဌာ}}$	+	တ	=	ဌိတ	=	ရပ်ပြီ။
$\sqrt{\text{သာ}}$	+	တ	=	ဟိတ	=	ဆောင်အပ်ပြီ။
$\sqrt{\text{ရီ}}$	+	တ	=	ရိတ	=	သို့ဆိုအပ်ပြီ။

ပါမီ သဏ္ဌာန (ဒုတိယနှစ်)

(က) ဗျည်းဆုံးဓာတ်သို့ “လူ(၁)”သရေခံ၍ ဆက်ရ၏။

ပြယုဂ် -

$\sqrt{\text{ပစ}}$	+	၁	+	တ	=	ပစိတ	=	ချက်အပ်ပြီ
$\sqrt{\text{ခါမ}}$	+	၁	+	တ	=	ခါမိတ	=	စားအပ်ပြီ
$\sqrt{\text{လိမ}}$	+	၁	+	တ	=	လိမိတ	=	ရေးခြစ်အပ်ပြီ
$\sqrt{\text{ဂိလ်}}$	+	၁	+	တ	=	ဂိလိတ	=	မျိုးအပ်ပြီ
$\sqrt{\text{ကထ်}}$	+	၁	+	တ	=	ကထိက	=	ပြောအပ်ပြီ
$\sqrt{\text{ပစ}}$	+	၁	+	တ	=	ပတ္တ	=	ချက်အပ်ပြီ
$\sqrt{\text{ဝစ}}$	+	၁	+	တ	=	ဝတ္ထ	=	ပြောအပ်ပြီ
$\sqrt{\text{ဝဝ}}$	+	၁	+	တ	=	ဝတ္ထ	=	စိုက်ပျိုးအပ်ပြီ
$\sqrt{\text{ဝထ်}}$	+	၁	+	တ	=	ဝတ္ထ	=	နေပြီ
$\sqrt{\text{ဒါ}}$	+	၁	+	တ	=	ဒါတ္ထ	=	ပေးအပ်ပြီ
$\sqrt{\text{ဘုံ}}$	+	၁	+	တ	=	ဘုံတ္ထ	=	စားအပ်ပြီ
$\sqrt{\text{လူသ်}}$	+	၁	+	တ	=	လူတ္ထ	=	အလိုဂိုအပ်ပြီ

(လ) အချိုဗျည်းဆုံးဓာတ်ကိုသို့ တိုက်ရှိက်ဆက်သော အဆုံးဗျည်းနှင့် “တ်”တို့ ပေါင်းစပ်၍ ရပ်ပြောင်း၏။

ပြယုဂ် -

$\sqrt{\text{မစ}}$	+	တ	=	မတ္ထ	=	လွှာတ်အပ်ပြီ၊ လွှာတ်ပြီ။
$\sqrt{\text{ဘုံ}}$	+	တ	=	ဘုတ္ထ	=	စားအပ်ပြီ၊ စားပြီးပြီ။
$\sqrt{\text{လူသ်}}$	+	တ	=	လူတ္ထ	=	အလိုဂိုအပ်ပြီ။
$\sqrt{\text{ဒယ်}}$	+	တ	=	ဒ္ထာ	=	ကိုက်အပ်ပြီ။
$\sqrt{\text{တပ်}}$	+	တ	=	တတ္ထ	=	ပူလောင်ပြီ။

(င) “ရှု၊ နှု၊ မြို”တို့ဖြင့်ဆုံးသော ဓာတ်တို့သို့ တိုက်ရှိက်ဆက်သော အဆုံးဗျည်း “ရှု၊ နှု၊ မြို”တို့ ကျေ၏။

ပြယုဂ် -

$\sqrt{\text{ကရ်}}$	+	တ	=	ကတ	=	ပြုအပ်ပြီ။
$\sqrt{\text{သရ်}}$	+	တ	=	သတ	=	သတိရပြီ။

ပါမီ သဏ္ဌာန (ဒုတိယနစ်)

$\sqrt{မရ}$	+	တ	=	မတ	=	သပြီ။
$\sqrt{ဟန်}$	+	တ	=	ဟတ	=	သတ်အပ်ပြီ။
$\sqrt{ခန်း}$	+	တ	=	ခတ	=	တူးအပ်ပြီ။
$\sqrt{ရမ်း}$	+	တ	=	ရတ	=	မွေးလျှော်ပြီ။

၂။ တည်ပုဒ်သို့ဆက်ခြင်း

(က) တည်ပုဒ်သို့ များသောအားဖြင့် အဆုံးသရကိုချေလျက် “ဉာဏ်” သရခံ၍ ဆက်ရ၏။

ပြယုဂ် -

ဓတ်	တည်ပုဒ်	အတိတိကိတ်နာမ်တည်ပုဒ်	အဓိပါယ်
$\sqrt{ဘုဇ္ဇာ}$	ဘုဇ္ဇ	ဘုဇ္ဇိတ	ဘေးအပ်ပြီ
$\sqrt{ဉာဏ်}$	ဉာဏ္ဍ	ဉာဏ္ဍိတ	အလိုရှိအပ်ပြီ
$\sqrt{လိပ်}$	လိမ္မ	လိမ္မိတ	လိမ္မ်းကျံးအပ်ပြီ
$\sqrt{နီး}$	နော	နော်တ	အောင်အပ်ပြီ
$\sqrt{စိန်း}$	စိန်းယာ	စိန်းယိတ	ဆင်ခြင်အပ်ပြီ/ကြံးတည်အပ်ပြီ
$\sqrt{ဟာ}$	ဟော	ဟော်တ	စွဲ့အပ်ပြီ
$\sqrt{သူ}$	သူကော၊ သူကာ	သူကိတ	ကြားနာအပ်ပြီ
$\sqrt{ကရိုင်}$	ကရော	ကရိုင်တ	ပြုလုပ်အပ်ပြီ

“နဲ့”ပစ္စည်းဆက်ပုံ

“နဲ့”ပစ္စည်းသည် ‘တ’ပစ္စည်းကဲ့သို့ အသုံးမများချေ။ ကြိုယာတည်ပုဒ်များသို့ မဆက်ဘဲ ဓာတ်များကို သာ ဆက်လေ့ရှိသည်။

ဆက်သွယ်ပုံ

(က) “နဲ့”၊ “ရဲ့”၊ “စဲ့”ပစ္စည်းဆုံးသော ဓာတ်များသို့ တိုက်ရိုက်ဆက်လျှင် အဆုံးပျော်းနှင့် “နဲ့”တို့ ရုပ်ပြောင်း၍ “နဲ့”ဖြစ်လာသည်။ ဓာတ်ဆုံးပျော်း “ရဲ့”ဖြစ်မှု “စဲ့”သို့ ရုပ်ပြောင်း၏။ ဓာတ်၏သရသည် အကယ်၍ “အ”ဖြစ်မှု “ဉာဏ်”သို့ ပြောင်းတတ်၏။

ပြယုဂ် -

$\sqrt{ဆိုင်}$	+	နဲ့	=	ဆိုင္း	=	ဖြတ်အပ်ပြီ
$\sqrt{ကိုရဲ့}$	+	နဲ့	=	ကိုစဲ့	=	ပြီးစွဲ့အပ်ပြီ
$\sqrt{ဘိုင်း}$	+	နဲ့	=	ဘိုင္း	=	ခွဲအပ်ပြီ

ပါမီ သတ္တတ္ထန (ဒုတိယနစ်)

၁	$\sqrt{\text{သ}}$	+	န	=	ပသန္တ	=	ကြည်ညီပြီ
၃	$\sqrt{\text{ပ}}$	+	န	=	သမ္မန္တ	=	ပြည်စုပြီ
	$\sqrt{\text{မ}}$	+	န	=	မိန္တ	=	ဆွေးမြေပြီ၊ အိမင်းပြီ
	$\sqrt{\text{ပ}}$	+	န	=	ပုန္တ	=	ပြည်ပြီ
	$\sqrt{\text{စ}}$	+	န	=	စိန္တ	=	လေ့ကျင့်အပ်ပြီ၊ လှည့်လည်အပ်ပြီ
	$\sqrt{\text{န}}$	+	န	=	နိန္တ	=	ကိုင်းညွတ်ပြီ

(၂) အချို့သော ဗျည်းဆုံးစတ်သို့ လူ(၁။) သရခံ၍ ဆက်ရ၏။

ပြယုဂ် -

$$\sqrt{\text{သ}} + \text{ဥ} + \text{န} = \text{သပိန} = \text{အိပ်ပြီ}$$

(၃) လူ၊ ဤ၊ ဥ၊ ဦး ဆုံးသောစတ်သို့ တိုက်ရှိက်ဆက်ရ၏။

ပြယုဂ် -

$\sqrt{\text{သ}}$	+	န	=	စိန	=	ဆည်းပူးရေဆောင်းအပ်ပြီ
$\sqrt{\text{ဥ}}$	+	န	=	စိန	=	အောင်အပ်ပြီ
$\sqrt{\text{ဦး}}$	+	န	=	လိန	=	ကပ်ပြီအပ်ပြီ
$\sqrt{\text{ဦ}}$	+	န	=	ခီက	=	ကုန်ခမ်းပြီ
$\sqrt{\text{လူ}}$	+	န	=	လူန	=	ရိုတ်ဖြတ်အပ်ပြီ

(၄) “အာ” သရခံးသော စတ်သို့ တိုက်ရှိက်ဆက်သောအခါ “အာ”နှင့်“န”တို့သည် “လူနဲ့ ဤနဲ့”၏။

ပြယုဂ် -

$\sqrt{\text{အ}}$	+	န	=	ဝိန္တ	=	ပေးအပ်ပြီ
$\sqrt{\text{ဘ}}$	+	န	=	ဟိန	=	စွန့်အပ်ပြီ
၁ $\sqrt{\text{ဘ}}$	+	န	=	ပဟိန	=	စွန့်ပယ်အပ်ပြီ

(၅) ဗျည်းဆုံးသော စတ်အချို့သို့ တိုက်ရှိက်ဆက်သောအခါ အဆုံး ဗျည်းနှင့် “န”တို့ ရပ်ပြောင်း၏။

ပြယုဂ် -

$\sqrt{\text{ဘ}}$	+	န	=	ဘဂ္ဂ	=	ချိုးဖျက်အပ်ပြီ
$\sqrt{\text{ရိန}}$	+	န	=	ရိဂ္ဂ	=	တုန်လှုပ်ပြီ
$\sqrt{\text{လိဂ}}$	+	န	=	လိဂ္ဂ	=	ကပ်ပြီအပ်ပြီ

ပါမိ သတ္တတ္ထန (ဒုတိယနှစ်)

အတိတ်ကိတ်နာမ်အသုံးပြုပု

- (၁) အတိတ်ကိတ်နာမ်ကို ပစာနကိုယာအဖြစ် အသုံးပြုနိုင်၏။ ဤသို့သုံးရာတွင် 'ဟောတိ'စသောကိုယာကို ထည့်၍သော်လည်းကောင်း၊ ချွန်လုပ်၍သော်လည်းကောင်း အသုံးပြုနိုင်၏။
ပြယုဂ် -

သော ဝန်ဆွာ အာရတော (ဟောတိ)။ = သူသည် တောမှ လာပြီ။
ဟောတိကို မသုံးလျှင် လာပြီဟု ဆိုပြန်လေ။
သာ အသနာ ပုံဖံ ဘရိ (ဟောတိ)။ = သူမသည် ပိတောက်ပင်မှ ပန်းကို ချိုးပြီ။
ဖလံ ရှုက္ခာ ပတိတဲ့ (ဟောတိ)။ = သစ်သီးသည် သစ်ပင်မှ ကျူပြီ။

- (၂) အတိတ်ကိတ်နာမ်လည်းကောင်အနက်ကိုပေးလျှင် ကတ္တာကို ကရဏ ကာရကာ၊ ကံကို ကတ္တာ ကာရက်၌ ပို့သတ်သက်ရ၍ ယင်းအတိတ်ကိတ်နာမ်လည်းကောင်ကာရက (ပို့သတ်သက်ထားသောက်)ပုံမှန်င့် လိုင်၊ ကာရကာ၊ ဂုဏ်တိ တူညီရ၏။
ပြယုဂ် -

ဂိုလာနသု ဘေသဇ္ဇာ တိကိုစွဲကေန ဒါတဗ္ဗာ။
လူနာအတွက် ဆေးကို ဆေးဆရာသည် ပေးအပ်ပြီ။
မယာ ဘေသဇ္ဇာ ကတံ့။
ကျွန်ုပ်သည် ဆေးကို ပြုအပ်ပြီ။

- (၃) အချို့သော အတိတ်ကိတ်နာမ်ကို နာမဝိသေသနကဲ့သို့ အသုံးပြုနိုင်၏။
ပြယုဂ် -

ဟောမိသဇ္ဇာ မိဇ္ဇာ ပုရိယံ အားသုံး
ဘုရားလောင်းသည် အိုမင်းသောသူကို မြင်ပြီ။
နရော ပတ္တံ့ ဘတ္တံ့ ဘုဉာတိ။
လူသည် ချက်အပ်(ကျက်)သော ထမင်းကို စား၏။

- (၄) အတိတ်ကိတ်နာမ်ကို နာမ်၊ နာမ်စားတို့နှင့် သာမီ သို့မဟုတ် ပြုကာသကာရက်၌ လိုင်၊ ကာရကာ၊ ဂုဏ်တိ တူညီစွာ သုံးသော 'သောအခါ'၊ လတ်သော်ဟု အမိပါယ်ရ၏။
(အနာဒရန်င့် ဘာဝလက္ခဏာ သုံးပုံ)

ပြယုဂ် -

အာစရိယသု ပြုဝိတာသု သိသာ ကိုင့်နှိုး
ဆရာသည် ဆုံးမလတ်သော တပည့်တို့သည် ကစားကြံကုန်၏။
မာတုယာ စိန္တယိတာယ ပုတ္တာ သယတိ။
မိခင်သည် စဉ်းစားသောအခါ သားသည် လဲလောင်းသွား၏။

ပါဌို သဏ္ဌာန (ဒုတိယနှစ်)

(၅) အချိုသာ အတိတ်ကိတ်နာမ်ပုဒ်တို့ကို နာမ်အဖြစ် အသုံးပြုရ၏။

ပြယ် -

$\sqrt{\text{ဗုံ}}$ = သိခြင်း | ဗုံ = သိပြီ | ဗုံခွဲ = (သစ္စာလေးပါးကိုသိပြီးသူ) ဘုရားရှင်

$\sqrt{\text{ဟသ}}$ = ရယ်ခြင်း | ဟသိတ = ရယ်ပြီ | ဟသိတံ = ရယ်ခြင်း

$\sqrt{\text{အ}}$ = အောင်ခြင်း | အိန = အောင်ပြီ | အိနော = အောင်ပြီးသောမြတ်စွာဘုရား

$\sqrt{\text{ဂါ}}$ = သိဆိုခြင်း | ဂါတ = သိဆိုပြီ | ဂါတံ = သိချင်း

ပါမီ သဏ္ဌာန (ဒုတိယနှစ်)

ကိစ္စကိတ်နာမ်

ကိစ္စကိတ်နာမ်သည် “အပ်သည့် သင့်သည့် ထိက်သည့်”ဟူသော အနက်ကိုခဲ့မြဲ၏။
ပစ္စည်းများမှ “တွေ့၊ အနီယ၊ ယ(တူ)၊ ဉာဏ် (ရို့)”တို့ဖြစ်၏။ “တွေ့”ပစ္စည်းကို အသုံးများ၏။
ပစ္စည်းဆက်သွယ်ပုံမှာ အောက်ပါအတိုင်းဖြစ်၏။

“တွေ့”ပစ္စည်းဆက်ပုံ

- (က) ဓာတ်သို့ဆက်ပုံ
(က) “အာ” သရခုံးဓာတ်သို့ တိုက်ရိုက်ဆက်ရ၏။

ပြယုဂ် -

$\sqrt{\text{ဒ}}$	+	တွေ့	=	ဒါတွေ့	=	ဓားအပ်၏။
$\sqrt{\text{ည}}$	+	တွေ့	=	ညာတွေ့	=	ညီအပ်၏။
$\sqrt{\text{ဣ}}$	+	တွေ့	=	ဣာတွေ့	=	ရပ်တည်အပ်၏။
$\sqrt{\text{ပ}}$	+	တွေ့	=	ပါတွေ့	=	သောက်အပ်၏။
$\sqrt{\text{ဟ}}$	+	တွေ့	=	ဟာတွေ့	=	ဟယ်အပ်၏။

- (ခ) “ဉာဏ်”သရခုံးသော ဓာတ်သို့ဆက်သော များသောအားဖြင့် “ဉာဏ်”သည် ဂုဏ်မြောက်သည်။

ပြယုဂ် -

$\sqrt{\text{ခ}}$	+	တွေ့	=	ဇေတွေ့	=	ဇောင်အပ်၏။
$\sqrt{\text{န}}$	+	တွေ့	=	နေတွေ့	=	ဆောင်အပ်၏။
ခြင်းချက်။ ဉာဏ်	$\sqrt{\text{ခ}}$	+	တွေ့	ဉာဏ်တွေ့	=	ရုံဆောင်းအပ်၏။
	$\sqrt{\text{က}}$	+	တွေ့	ကိတွေ့	=	ဝယ်အပ်၏။

- (ဂ) ဧည်းသော ဓာတ်သို့ များသောအားဖြင့် “ဧ (ဃ)” သရခုံး ဆက်ရ၏။

ပြယုဂ် -

$\sqrt{\text{ပစ်}}$	+	ဃ	+	တွေ့	=	ပစ်တွေ့	=	ချက်အပ်၏။
$\sqrt{\text{ခါန်}}$	+	ဃ	+	တွေ့	=	ခါန်တွေ့	=	စားအပ်၏။
$\sqrt{\text{ခန်}}$	+	ဃ	+	တွေ့	=	ခန်တွေ့	=	တူးအပ်၏။
$\sqrt{\text{ပုစ်}}$	+	ဃ	+	တွေ့	=	ပုစ်တွေ့	=	မေးအပ်၏။

ပါမီ သတ္တတ္ထန (ဒုတိယနှစ်)

(ယ) အချိုသော ဗျည်းဆုံးဓာတ်သို့ တိုက်ရှိက်ဆက်သော ဓာတ်၏ အဆုံးဗျည်းနှင့် “တ်”တို့ ရပ်ပြောင်း၏။

ပြုလုပ် -

$\sqrt{\text{ဝမ}}$	+	တဗွဲ	=	ဝန္တဗွဲ	= သွားအပ်၏။
$\sqrt{\text{လသ}}$	+	တဗွဲ	=	လဇ္ဈဗွဲ	= ရအပ်၏။
$\sqrt{\text{ကရို}}$	+	တဗွဲ	=	ကတ္တဗွဲ(ကာတဗွဲ)	= ပြုသင့်၏။
$\sqrt{\text{ဝထု}}$	+	တဗွဲ	=	ဝတ္ထဗွဲ	= နေသင့်၏။
$\sqrt{\text{ဘုစ်}}$	+	တဗွဲ	=	ဘောဗွဲ	= စားသင့်၏။
$\sqrt{\text{ဝစ်}}$	+	တဗွဲ	=	ဝတ္ထဗွဲ	= ပြောသင့်၏။
$\sqrt{\text{ခိုသု}}$	+	တဗွဲ	=	ခုံဗွဲ	= မြင်သင့်၏။

(၂) တည်ပုဒ်သို့ဆက်ခြင်း

(က) များသောအားဖြင့် “ဥ၊ ဦး”ဆုံးသော ဓာတ်များတို့ တည်ပုဒ်ပြုဖြီးမှ “ဗူ(၁)”သရဖြင့် ဆက်ရသည်။

ပြုလုပ် -

$\sqrt{\text{ကူ}}$	〉	ကဝ	+	ဥ	+	တဗွဲ	=	ကဝတဗွဲ	= အသံပြုအပ်၏။
$\sqrt{\text{ဘူ}}$	〉	ဘဝ	+	ဥ	+	တဗွဲ	=	ဘဝတဗွဲ	= ဖြစ်သင့်၏။
ခြင်းချက်။	။	$\sqrt{\text{သူ}}$	〉	သော	+	တဗွဲ	=	သောတဗွဲ	= ကြားနာသင့်၏။

(ခ) အချိုသော ဗျည်းဆုံးဓာတ်တို့ကို တည်ပုဒ်ပြုဖြီးမှ “ဗူ(၁)”သရခံ၍ ဆက်ရ၏။ ထိုအခါ တည်ပုဒ်တို့၏ အဆုံးသရကို ချေရသည်။

ပြုလုပ် -

$\sqrt{\text{ဆိတ်}}$	〉	ဆိန္တ်	+	ဥ	+	တဗွဲ	=	ဆိန္တ်တဗွဲ	= ဖြတ်သင့်၏။
$\sqrt{\text{ဂဟ်}}$	〉	ဂဏ္ဍာ	+	ဥ	+	တဗွဲ	=	ဂဏ္ဍာတဗွဲ	= ယူအပ်၏။
$\sqrt{\text{လူသု}}$	〉	လူစို	+	ဥ	+	တဗွဲ	=	လူစိုတဗွဲ	= အလိုဂျိသင့်၏။
$\sqrt{\text{ဗုစ်}}$	〉	ဗုံး	+	ဥ	+	တဗွဲ	=	ဗုံးတဗွဲ	= သိသင့်၏။

ပါ့မြို့ သဏ္ဌာန (ဒုတိယနှစ်)

အနီယပစ္စည်းဆက်ပုံ

“အနီယ”ပစ္စည်းကို ဓတ်သိမဟုတ် တည်ပုဒ်သိ တိုက်ရိုက်ဆက်ရ၏။

ပြယ် -	$\sqrt{ပစ်}$	+ အနီယ	= ပစ်နီယ	= ချက်သင့်၏။
	$\sqrt{ခါ်}$	+ အနီယ	= ခါ်နီယ	= စားသင့်၏။
	$\sqrt{ပူ့}$	+ အနီယ	= ပူ့နီယ	= ပူ့ဖော်သင့်၏။
	$\sqrt{ပါ}$	+ အနီယ	= ပါနီယ	= သောက်သင့်၏။
	$\sqrt{ကရုံ}$	+ အနီယ	= ကရုံနီယ	= ပြုသင့်၏။
	$\sqrt{သူ}$	+ အနီယ	= သဝနီယ၊ သဝဏီယ	= ကြားနာသင့်၏။
	$\sqrt{ဘူး}$	〉 ဘဝ + အနီယ = ဘဝနီယ		= ဖြစ်သင့်၏။

မှတ်ချက် ။ ။ ။ $\sqrt{ကရုံ}$ ဓတ်သိ အနီယ ဆက်သည့်အခါ “နှဲ”၏အစွမ်းကြောင့် “နှဲ”ကို “ကီ”သိ ပြောင်းပေးရ၏။

၃။ အချို့သော ဓတ်(နှင့် တည်ပုဒ်များ)သိ အနီယပစ္စည်းဆက်သော် ဓတ်(သိမဟုတ် တည်ပုဒ်)၏ သရကို သရရှုည်ပြုပေးရ၏။

ပြယ် -

$\sqrt{သရုံ}$	+	အနီယ	= သရုံနီယ	= အောက်မေ့အပ်သော
---------------	---	------	-----------	------------------

“ယ”ပစ္စည်းဆက်ပုံ

ဓတ်သို့ဆက်ပုံ

(၁) “အာ၊ ဗူး၊ ဤ”ဆုံးသော ဓတ်များသိ “ယ”ကိုဆက်သော “အာ၊ ဗူး၊ ဤ”ကို “ငါ”ပြု၍ “ယ”ကို ဖွေးထော်ပြုရ၏။

ပြယ် -

$\sqrt{ဟာ}$	+	ယ	= ဟေယျ	= စွန်သင့်၏။
$\sqrt{ပါ}$	+	ယ	= ပေယျ	= သောက်သင့်၏။
$\sqrt{ဒါ}$	+	ယ	= ဒေယျ	= ပေးသင့်၏။
$\sqrt{ဗူး}$	+	ယ	= ဗေယျ	= သို့သင့်၏။
$\sqrt{ငါ}$	+	ယ	= ငေယျ	= အောင်သင့်၏။
$\sqrt{နှဲ}$	+	ယ	= နေယျ	= ဆောင်သင့်၏။

ပါဌို သဏ္ဌာန (ဒုတိယနှစ်)

- (J) ဗျည်းဆုံးဓာတ်အချို့သို့ "ယ"ကို တိုက်ရှိက်ဆက်သော ဓာတ်၏အဆုံးဖျည်းနှင့် 'ယ'တို့ ရပ်ပြောင်း၏
ပြယုဂ် -

$\sqrt{\text{ဂမ}}$	+	ယ	=	ဂမယ	=	သွားသင့်၏။
$\sqrt{\text{လသ}}$	+	ယ	=	လ္မယ	=	ရသင့်၏။
$\sqrt{\text{ခမ}}$	+	ယ	=	ခမယ	=	စားသင့်၏။
$\sqrt{\text{ဘီမ}}$	+	ယ	=	ဘီမယ	=	ခွဲသင့်၏။
$\sqrt{\text{ဘသ}}$	+	ယ	=	ဘသယ	=	ရယ်သင့်၏။

- (R) အနည်းငယ်သော ဖျည်းဆုံးဓာတ်ထိ "ဗူ(ၥ)" သရခံ၍ ဆက်သောအခါ ဓာတ်၏ သရ "အ"ကို
"အ"ပြုရ၏။

ပြယုဂ် -

$\sqrt{\text{ကရ}}$	+	ဥ	+	ယ	=	ကရိယ	=	ပြုလုပ်သင့်၏။
$\sqrt{\text{ဘရ}}$	+	ဥ	+	ယ	=	ဘရိယ	=	ဆောင်သင့်၏။

ဣ္ခာ (ရီစ္စ)ပစ္စည်း

$\sqrt{\text{ကရနှင့်}} \sqrt{\text{ဘရ}} \text{ ဓာတ်တို့သို့ ဣ္ခာပစ္စည်း} \text{ ဂိုလ်ဆက်သော ဓာတ်၏အဆုံးဖျည်း ရှိ ကျေ၏။$

ပြယုဂ် -

$\sqrt{\text{ကရ}}$	+	ဣ္ခ	=	ကိုဗ	=	ပြုလုပ်သင့်၏။
$\sqrt{\text{ဘရ}}$	+	ဣ္ခ	=	ဘုဗ	=	ဆောင်သင့်၏။

ကိုဗ္ဗိုတ်နာမ်အသုံးပြုပုံ

- (O) ကိုဗ္ဗိုတ်နာမ်ကို ပစ္စနကြိုယာကဲ့သို့ သုံးနိုင်၏။ ယင်းသို့သုံးရာတွင် ကမ္မဘာဝ သဘောသက် ရောက်ခြင်းကြောင့် ပြုလုပ်သော ကတ္တာပုဒ်ကို ကရာဇာကာရကနှင့် ကံပုဒ်ကို ကတ္တာကာရက ဂိုလ်များ သက်ရ၏။ ကိုဗ္ဗိုတ်နာမ်ကို ကတ္တာကာရကပိုဘတ် သတ်ထားသောကံပုဒ်နှင့် လိုင် ကာရက၊ ဂုဏ်တို့ တူညီစွာ ပိုဘတ်သွယ်ရ၏။

ပါမီ သဏ္ဌာန (ဒုတိယနှစ်)

ပြယ် -

မယာ ကုသလံ ကမ္မံ ကဲဖွံ့ဗျာ။
 ကျွန်ုပ်သည် ကုသိုလ်ကောင်းမှုကို ပြုအပ်၏။
 ပုရိသန အယံ မဂ္ဂါ ဂန္တော်ဗျာ။
 ယောက်ဗျားသည် ဤလမ်းကို သွားသင့်၏။

(J) အချို့သော ကိစ္စကိတ်နာမ်ကို နာမဝိသေသနကဲ့ထို သုံးနိုင်၏။

ပြယ် -

ကရက္ခိယ	=	ပြုထိုက်သော
အသနီယ	=	ရှူဖွှုကောင်းသော
သဝနီယ	=	ကြားနာအပ်သော
ဝိအနီယ	=	သိအပ်သော
ကြယျ	=	သိအပ်သော
ဝါ့ဗွဲ့	=	နေအပ်သော

(R) ကိစ္စကိတ်နာမ်အချို့ကို နာမ်အဖြစ် အသုံးပြုနိုင်၏။

ပြယ် -

ခါဒနီယ । ခဇ္ဈ	=	ခဲဖွယ / ခဲစရာ
ဘောဇ္ဈိယ၊ ဘောဇ္ဈ	=	ဘောဇ္ဈု / စားယရာ
ပါနီယ၊ ပေယျ	=	သောက်ဖွယ / သောက်စရာ
ပူဇ္ဈိယ	=	ပူဇော်ဖွယ်
ဖော်ဗွဲ့	=	အတွေ့အထိ
မဇ္ဈ	=	မူးယစ်ဖွယ
ကရက္ခိယ၊ ကိစ္စ	=	ပြုဖွယ်အမူ

ပါမီ သဏ္ဌာန (ဒုတိယနှစ်)

သမာသံ

အနက်အမိပြုယ်ဆက်စပ်နေသော နာမ်ပုဒ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုမိုသော နာမ်ပုဒ်တို့ကို တစ်ပုဒ် တည်းဖြစ်အောင် ချုံးထားခြင်း ချဉ်းစပ်ခြင်းကို သမာသံဟူခေါ်သည်။

ပြယ် -

ရာဇဗ္ဗာ = မင်းသားသည်

ဝိဇ္ဇာစရဏသမ္မဇ္ဇာ = ဝိဇ္ဇာစရဏနှင့် ပြည်စုသောမြတ်စွာဘုရားသည်

ဤပြယ်တွင် ရာဇဗ္ဗာသည် ရာဇာနှင့်ပုဂ္ဂိုလ်ဘူသော ပုဒ်နှစ်ခုကို ချဉ်းစပ်ထားခြင်းဖြစ်သည်။ အနက်အားဖြင့်လည်း ရာဇာ(မင်း)နှင့် ပုဂ္ဂိုလ်(သား)တို့သည် သားအဘအနေဖြင့် ဆက်စပ်မှုရှိသည်။ ထိုအတူ ပင် ဝိဇ္ဇာစရဏသမ္မဇ္ဇာသည် ဝိဇ္ဇာ စရဏ သမ္မဇ္ဇာ ဟူသော ပုဒ်သုံးခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ အနက် အားဖြင့်လည်း ဝိဇ္ဇာစရဏနှင့် သမ္မဇ္ဇာ(ပြည်စုသောဘုရား)တို့သည် ပိုင်ဆိုင်သူနှင့် ပိုင်ဆိုင်ခြင်းခံရသော တရားအနေဖြင့် ဆက်စပ်မှုရှိသည်။ ဤသို့ အနက်အားဖြင့် ဆက်စပ်ခြင်းရှိသော နာမ်ပုဒ်တို့ကို တစ်ပုဒ်တည်း ဖြစ်အောင် ချုံးထားခြင်း ချဉ်းစပ်ထားခြင်းကို သမာသံဟူခေါ်သည်။ ယင်းသို့ ချဉ်းချုံးထားခြင်းဖြင့်လည်း စကားတို့၏ စာနေကျဉ်းလာပါသည်။

ဤနေရာ၌ သမာသံနှင့် သန္တိတို့၏အားပုံကို အနည်းငယ် ဖော်ပြလိုပါသည်။ သန္တိဟူသည်မှာ အထက်ပို့ ဖော်ပြပြီးခဲ့သည့်အတိုင်း စကားပြပြစ်ချောမောစရန်နှင့် ရွတ်ဆိုမှုများ လွယ်ကူစရန် နီးကပ်စွာ တည်နေသော ပုဒ်များကို ပေါင်းစပ်ထားခြင်းများဖြစ်သည်။ ယင်းသို့ ပေါင်းစပ်ခြင်းမှာလည်း ရွတ်ဆိုသော အခိုက်အတန္တု သာဖြစ်၍ အနက်အားဖြင့်မူ တစ်ပုဒ်စီခွဲ၏ယူရသည်။ တစ်နည်းအားဖြင့်ဆိုရသော ပုဒ်အနေ အထားဖြင့်သာ ပေါင်းစပ်ထားခြင်းဖြစ်၍ အနက်အားဖြင့် သမာသံကဲ့သို့ ဆက်စပ်ခြင်း မရှိပေ။

ပါဋ္ဌဌ သဏ္ဌာန (ဒုတိယနှစ်)

သမာသိမှာမူ ပုဂ္ဂအနေအားဖြင့်လည်း တစ်ခုတည်းတစ်ပုဂ္ဂတည်း ပေါင်းစပ်နေ၍ အနက်အားဖြင့် လည်း စပ်ထားသော ပုဂ္ဂအချင်းချင်း ဆက်စပ်မှုရှိနေပေသည်။ ထို့ကြောင့် -

‘အနက်မစပ်၊ ပုခိုသာစပ်၊ မှတ်လေသန္တမှာ။’

ပုခိုနက်နှစ်ပါး၊ စပ်တဲ့ပြား၊ မှတ်သားသမာသိမှာ။’

ဟု ပညာရှိတို့ စပ်ဆိုထားကြသည်။

ထိုသို့အချင်းချင်း ဆက်စပ်မှုရှိသော နာမ်ပုဂ္ဂတို့ကို သမာသိနည်းအရ ချဉ်းစပ်ရာ၌ များသောအားဖြင့် ရှုပိုင်၏အဆုံး ဝိဘတ်များကိုရွှေ့၍ မူလတည်ပုဂ္ဂအနေဖြင့်သာ ပေါင်းစပ်လေ့ရှိကြသည်။ သို့ရာတွင် အချို့ သော သမာသိပုဂ္ဂများ၌ ရှုပိုင်၏ ဝိဘတ်ကို မချေသဲ ထားတတ်ကြသည်။ ယင်းသို့ ရှုပိုင်၏ ဝိဘတ်ကို ရွှေ့၍ စပ်ထားသော သမာသိကို လုတ္တသမာသိ (ဝိဘတ်ကျေသောသမာသိ)ဟု ခေါ်ဆို၍ ရှုပိုင်၏ ဝိဘတ်ကိုမချေမှု၍ စပ်ထားသောသမာသိကို အလုတ္တသမာသိ (ဝိဘတ်မကျေသောသမာသိ)ဟု ခေါ်ဆို သည်။

ပြယ် -

လုတ္တသမာသိ	-	သမက္ကာဗျာဏာ	= ရဟန်းနှင့်ပုဇွဲးတို့သည်
အလုတ္တသမာသိ	-	အနွေ့ဝါသိက	= အနီးနေတပည်

သမာသိအမျိုးအစား:

ပါဋ္ဌဌသွှေ့၌ ပုဂ္ဂအချင်းချင်းပေါင်းစပ်ပုံနှင့် အနက်အမိပိုယ် ပြုဌာန်းမှုကိုလိုက်၍ သမာသိ(၆)မျိုးခွဲးဖော်ပြထားသည်။ ငုံးတို့မှာ -

- (၁) ဒန် (ဒန်) သမာသိ
- (၂) တပ္ပါရိသ (တပ္ပါရိသ) သမာသိ
- (၃) ကမ္မာရယ (ကမ္မာရယ်း) သမာသိ
- (၄) ဒိဂုသမာသိ
- (၅) အပျော်သာဝ (အပျော်သာဝ) သမာသိ
- (၆) ဓဟ္မ္မြိုပိုသမာသိ

တို့ဖြစ်ကြသည်။

၁။ ဒွန်သမာသိ

ထို(၆)မျိုးအနက် ဝိဘတ်တူညီဟူသော နာမ်ပုဂ္ဂတို့ကို ပေါင်းစပ်ထားသော သမာသိသည် ဒွန်(ဒန်) သမာသိ မည်၏။ ဤသမာသိကို ပုဂ္ဂခွဲသောအခါ ပုဂ္ဂအသီးသီးနောက်တွင် “စ”သွှေ့ကို ထည့်ပေးရသည်။ ဤသမာသိ၌ ပါဝင်သော နာမ်ပုဂ္ဂအားလုံး၏ အနက်သည် ပြုဌာန်း၏။ မြန်မာဘာသာ၌ အမိအဘ ဆရာ တပည့်စသော အသုံးအနှစ်းတို့နှင့် တူညီသည်။ သို့ရာတွင် ဒွန်သမာသိကို မြန်မာပြန်ဆိုသောအခါ များသော အားဖြင့် “နှင့်” ဟူသော ဝိဘတ်ကို ထည့်၍ ပြန်ဆိုလေ့ရှိကြသည်။

ပါမီ သတ္တတ္ထန (ဒုတိယနှစ်)

ပြယ်-

မာတာ စ + ပိတာ စ = မာတာပိတရော = အမိအဘတိ

ရောယ စ + မရဏသာ စ = ရောမရဏသာ = အိခြင်းနှင့်သေခြင်း၏။

ဤပြယ်တိတွင် မာတာပိတရောသည် ကတ္တာပုဇွဲဖြစ်၍ ပုဇွဲပြသောအခါ မာတာ စ ပိတာ စ ဟု ကတ္တာဝိဘတ်ဖြင့်ထူးရှု၍ ပုဇွဲအသီးသီးနောက်တွင် “စ” သွေ့ကိုထည့်ပေးရသည်။ ထိုအတူပင် ရောမရဏသာ သည် သာမိပုဇွဲဖြစ်၍ ရောယ စ မရဏသာ စ ဟု သာမိဘတ်ဖြင့် ပုဇွဲပြရ၍ “စ” သွေ့ကိုထည့်စွဲကိုပေး ရသည်။ မာတာပိတရော သည် အမိနှင့်အဘ ဟူသော အနေကိန်ခုလုံးကို ပဓနအားဖြင့် ဖော်ပြသကဲ့သို့ ရောမရဏသာ သည်လည်း အိခြင်းနှင့်သေခြင်း၏ ဟူသော အနေကိန်ပါးလုံးကို ပဓနအားဖြင့် ယူရသည်။ ယင်းသို့ပါဝင်သော ဝိဘတ်တူ ပုဇွဲအားလုံး၏ အနေကိုကို ပဓနအားဖြင့် ဖော်ပြ၍ ပုဇွဲသောအခါ “စ” သွေ့ကို လည်း ထည့်စွဲကိုပြရသော သမာသိမျိုးကို ခွဲနှုန်းမာသိဟုခေါ်ဆိုပါသည်။

ခွဲနှုန်းမာသိအမျိုးအစား

(၁) သမာဟာရခွဲနှုန်း (၂) ဗုတ္တရိတရခွဲနှုန်း နှစ်မျိုးရှိ၏။

(၁) သမာသိ၌ ပါဝင်သော ပုဇွဲတို့၏ အနေကိများကို တစ်ခုတည်း တစ်စုတည်းအနေဖြင့် ပေါင်းယူသော ခွဲနှုန်းမာသိသည် သမာဟာရခွဲနှုန်းမည်၏။ ထိုသမာဟာရခွဲနှုန်းမာသိကို များသောအားဖြင့် နပုလိုင် ကော်မီဘတ်ဖြင့် အသုံးပြုလေ့ရှိသည်။

ဤသမာသိအမျိုးအစားကို ကိုယ်အရိုးအစိတ်အပိုင်း၊ တူရုံယာအရိုး၊ စစ်အရိုး၊ ငယ်ရှုယ်သော သတ္တဝါ တို့ကို ဟောသောပုဇွဲများ၊ အနေကိအားဖြင့် ဆန့်ကျင်ဘက်ဖြစ်သော ပုဇွဲများ၊ လိုင်အားဖြင့် ဆန့်ကျင်ဘက်ဖြစ်သောပုဇွဲများကို ပေါင်းစပ်ရှု၍ အသုံးပြုခလုံရှိသည်။

ပြယ် -

ဟတ္တာ စ + ပိုဒ် စ = ဟတ္တာပိုဒ် = လက်နှင့်ခြေ

မုခံ စ + နာသိကာ စ = မုခနာသိကံ = ခံတွင်းနှင့်နာခေါင်း

ဆရိ စ + မံသံ စ + လောဟိတံ စ = ဆရိမံသလောဟိတံ = အရေအသား နှင့်အသွေး

(၂) သမာသိ၌ ပါဝင်သော ပုဇွဲတို့၏ အနေကိများကို တစ်ခုတည်းအနေဖြင့် စုပေါင်းမယူမှု၍ တစ်ခုစီ အနေဖြင့် ယူသော ခွဲနှုန်းမာသိသည် ဗုတ္တရိတရခွဲနှုန်းမည်၏။ ဤသမာသိ၌ နောက်ဆုံးပုဇွဲ၏ လိုင်ကိုယူ၍ ဗဟိုရုံးပိုဒ်ဖြစ်သော ဆက်သွယ်ရသည်။

ပြယ် -

သမဏာ စ + ဗြာဟ္မဏာ စ = သမဏာဗြာဟ္မဏာ = ရဟန်းနှင့်ပုဂ္ဂိုလ်းတို့သည်

မာတာ စ + ပိတာ စ = မာတာပိတရော = အမိနှင့်အဘတ်းတို့သည်

ဒေဝါနံ စ + မနုသာနံ စ = ဒေဝမနုသာနံ = နတ်နှင့်လူတို့၏

ပါ့မြို့ သတ္တတ္ထာန (ဒုတိယနှစ်)

ဒွန္ဒာသမာသီခိုပ်ရာ၌ မှတ်သားဖွံ့ဖြိုးရောစည်းကမ်းများ

ဒွန္ဒာသမာသီ၌ ပါဝင်သော နာမ်ပုဒ်တို့၏ ရှေ့နောက်အထားအသိနှင့် ပတ်သက်၍ အောက်ပါစည်း ကမ်းအတိုင်း လိုက်နာကြရသည်။

(o) ပုဒ်၏အဆုံး သရမတူသော နာမ်ပုဒ်များကို ပေါင်းစပ်ရာ၌ “ဇူ ၁ ၉”ဆုံးသော ပုဒ်များကို ရှေ့၍ထားရသည်။

ပြုဟန် -

$$\begin{array}{rcl} \text{အရှိ ၁} & + & \text{ရုမော ၁} \\ \text{စက္ခာ ၁} & + & \text{သောတံ ၁} \end{array} = \begin{array}{l} \text{အရှိရုမော} \\ \text{စက္ခာသောတံ} \end{array} = \begin{array}{l} \text{မိုးနှင့်မီးခိုးတို့} \\ \text{မျက်စွဲနှင့်နား} \end{array}$$

(j) အကွာရာလုံးရေ မတူသောပုဒ်များကို ပေါင်းစပ်ရာ၌ အကွာရာလုံးရေနည်းသော ပုဒ်ကို ရှေ့၍ထားရသည်။

ပြုဟန် -

$$\begin{array}{rcl} \text{ဇော ၁} & + & \text{မရကံ ၁} \\ \text{မခံ ၁} & + & \text{နာသီကာ ၁} \end{array} = \begin{array}{l} \text{ဇောမရကံ} \\ \text{မူခနာသီကံ} \end{array} = \begin{array}{l} \text{ဇိုခြင်းနှင့်သေခြင်း} \\ \text{ခံတွင်းနှင့်နာခြင်း} \end{array}$$

(၃) ပထမပုဒ်၏ အဆုံးသရသည် “၂၅၀ ၁၆၇”ဖြစ်က သရတို့ပြုရသည်။

ပြုဟန် -

$$\text{၂၅၀} + \text{၁၆၇} = \text{၄၁၇} = \text{ပိန်းမနှင့်ပယာက်ဗျားတို့။}$$

၂။ တဗျာရီသ (တဗျာရီသီ) သမာသ

ကဗျာ နှင့် အာလပန္တမှ တစ်ပါးသော ကျိန်ဝိုင်းတို့တွင် တစ်ခုခုသော ပိုဘတ်ဆက် သွယ်ထားသည် ရှေ့ပုဒ်နှင့် ပေါင်းစပ်ရသော သမာသီသည် တဗျာရီသ (တဗျာရီသီ) သမာသီမည်၏။ ဤသမာသီ၌ နောက်ပုဒ်၏ အနက်ပြောန်းသည်။ ရှေ့ပုဒ်သည် နောက်ပုဒ်ကို အထူးပြုသော ပိုသေသနအနေဖြင့်သာ တည်ရှိသည်။ နောက်ပုဒ်၏အနက် ပြောန်းသဖြင့်လည်း နောက်ပုဒ်၏လိုင်ကိုလိုက်၍ ပိုဘတ်ကို ဆက်သွယ်အသုံးပြုရသည်။

ပြုဟန် -

$$\begin{array}{rcl} \text{သစ္စာ} & + & \text{ဝါဒီ} \\ \text{ရသော} & + & \text{ပုဇွဲ} \end{array} = \begin{array}{l} \text{သစ္စာဝါဒီ} \\ \text{ရသောပုဇွဲ} \end{array} = \begin{array}{l} \text{အမှန်ကိုပြောဆိုလေ့ရှိသူ} \\ \text{မင်း၏သား} \end{array}$$

ဤပြုဟန်တို့တွင် သစ္စာဝါဒီ သည် သစ္စာ နှင့် ဝါဒီ နှစ်ပုဒ်ကို ပေါင်းစပ်ထားသော်လည်း သစ္စာ၏ အနက်ဖြစ်သော ‘အမှန်’ကို အမိကမယူဘဲ ဝါဒီ၏ အရအမှန်ကို ပြောလေ့ရှိသူကိုသာ ပဓာနယူရသည်။ သစ္စာသည် ဝါဒီ ကိုအထူးပြုရုံအနေဖြင့်သာ တည်ရှိသည်။ ထိုအတူပင် ရာစပုဇွဲသွားသည်။ ရာစသည် ပုဇွဲကို အထူးပြုသော ပုဒ်အနေဖြင့်သာ မင်းကိုမယူပဲ ပုဇွဲ၏အရ သားကိုသာ ပဓာနယူရသည်။ ရာစသည် ပုဇွဲကို အထူးပြုသော ပုဒ်အနေဖြင့်သာ

ပါမီ သတ္တတ္ထန (ဒုတိယနှစ်)

တည်ရှိသည်။ ထိုကြောင့် ရာဇ်ပူဇွဲ 'မင်းသား' ဟူသော အနက်ကိုသာရရှိသည်။ ထိုသို့ ကမ္မ စသော ဝိဘတ်တစ်မျိုးမျိုး ဆက်သွယ်သော ရှုပ်ဖြင့် ဆက်စပ်၍ နောက်ပုလိမ့်အနက်ကို ပဓနအားဖြင့် ယူရသော သစ္စဝါဒီ၊ ရာဇ်ပူဇွဲကဲ့သို့သော သမာသိတိုကို တပ္ပါရိသသမာသိဟု ခေါ်သည်။

တပ္ပါရိသ သမာသိအမျိုးအစား

တပ္ပါရိသ သမာသိသည် ရှုပ်ဖြွဲ ဆက်တားသော နာမိဝိဘတ်ကိုလိုက်၍ ခုတိယာတပ္ပါရိသ တတိယာ တပ္ပါရိသ စသည်ဖြင့် ခြောက်မျိုးရှိ၏။ ထိုခြောက်မျိုးတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ခုတိယာတပ္ပါရိသ သမာသိ

ကမ္မကာရက(ခေါ်)ခုတိယာ ဝိဘတ် သက်ထားသောရှုပ်နှင့် ဆက်စပ်ရသော တပ္ပါရိသသမာသိ သည် ခုတိယာ တပ္ပါရိသ သမာသိမည်၏။

ပြယ်ရုံ -

ဂိမ်	ဂတော	=	ဂါမဂတော	=	ရွာသို့သွားသူ
ကုမ္မ	ကာရော	=	ကုမ္မကာရော	=	အိုးလုပ်သူ (အိုးထိန်းသည်)
မာလံ	ကာရော	=	မာလကာရော	=	ပန်းကုံးလုပ်သူ (ပန်းသည်)

၂။ တတိယာတပ္ပါရိသ သမာသိ

ကရဏကာရက (ခေါ်) တတိယာ ဝိဘတ်သက်ထားသော ရှုပ်ဖြွဲနှင့် ဆက်စပ်ရသော တပ္ပါရိသ သမာသိသည် တတိယာတပ္ပါရိသ သမာသိမည်၏။

ပြယ်ရုံ -

ဗုဒ္ဓန	+	ဘာသိတော	=	ဗုဒ္ဓဘာသိတော	=	ဘုရားသည် ဟောကြားအပ်သော
သုကေလိ	+	အာဟာဌံ	=	သုကာဟာဌံ	=	ကြက်တူဓေးတို့ဆောင်ယူလာသော
ဥရောန	+	ရေါ	=	ဥရေါ	=	ရင်ဖြင့်သွားသော မြေ

၃။ စတုတ္ထီတပ္ပါရိသ သမာသိ

သမ္မဒါနကာရကဝိဘတ် သက်ထားသောရှုပ်နှင့် ဆက်စပ်ရသော တပ္ပါရိသ သမာသိသည် စတုတ္ထီတပ္ပါရိသ သမာသိမည်၏။

ပြယ်ရုံ -

ကထိနသာ	+	ဒုသံ	=	ကထိန ဒုသံ	=	ကထိနသကိုန်း
သံလုသာ	+	ဘတ္တံ	=	သံလုဘတ္တံ	=	သံလုအဖို့ဆွမ်း
ရညာ	+	အရဟံ	=	ရာအရဟံ	=	မင်းအဖို့ထိုက်သော
ဗုဒ္ဓသာ	+	ဒေယံ	=	ဗုဒ္ဓဒေယံ	=	ဘုရားအားလုံးထိုက်သော

ပါမီ သတ္တတ္ထာန (ဒုတိယနှစ်)

မှတ်ချက် ။ အလိုရှိသော အနက်ကိုဟောသော “ကာမ”ပုံဖိနှင့် ဉာဏ်ထွေထွေ ကြိယာပုဒ်ကို တွေစင်ထားသည့် သမာသ်ကိုလည်း စတုတွဲတပ္ပါရိသ သမာသ်ဟုပင် ခေါ်ခို ရသည်။

ပြယ် -

ဂန္ဓံ	+	ကာမော	=	ဂန္ဓံကာမော	=	သွားလိုသည်
သောတု	+	ကာမော	=	သောတုကာမော	=	ကြားနာလိုသည်

၄။ ပွဲမီတပ္ပါရိသ သမာသ်

အပါဒါနကာရက ခေါ်ပွဲမီဝိဘတ်သက်ထားသော ရှေ့ပုံဖိနှင့်ဆက်စပ်ရသော တပ္ပါရိသ သမာသ်သည် ပွဲမီတပ္ပါရိသ သမာသ်မည်၏။

ပြယ် -

ရှုကွဲသွား	+	ပတိတော	=	ရှုကွဲပတိတော	=	သစ်ပင်မှကျသော
ပန်နသွား	+	မူတွော	=	ပန်နမူတွော	=	အနှောင်အဖွဲ့မှလွှတ်သော
ကမ္မတော	+	ငံ	=	ကမ္မငံ	=	ကံကြောင့်ဖြစ်သော

၅။ ဆွဲမီတပ္ပါရိသ သမာသ်

သာမီကာရက ခေါ်ဆွဲမီဝိဘတ်သက်ယားသော ရှေ့ပုံဖိနှင့်ဆက်စပ်ရသော တပ္ပါရိသ သမာသ်သည် ဆွဲမီတပ္ပါရိသသမာသ် မည်၏။

ပြယ် -

ဒေဝါနံ	+	ရာဇ်	=	ဒေဝရာဇ်	=	နတ်တို့၏မင်း (သိကြားမင်း)
ဗုဒ္ဓသာ	+	ဝစ်နံ	=	ဗုဒ္ဓဝစ်နံ	=	ဘုရား၏စကားတော်
ဉာဏ်ယာ	+	ရူပံ	=	ဉာဏ်ရူပံ	=	မိန်းမ၏အဆင်း
ဓညားနံ	+	ရာသိုံ	=	ဓညာရာသိုံ	=	ဓပါးပံ
ဘိက္ခာနှစ်နံ	+	သံပော	=	ဘိက္ခာနှစ်ယံပော	=	ရဟန်းမိန်းမတို့၏အဖွဲ့

၆။ သတ္တ္ထီတပ္ပါရိသ သမာသ်

ဉာဏ်သကာရက ခေါ် သတ္တ္ထီ ဝိဘတ် သက်ထားသော ရှေ့ပုံဖိနှင့်ဆက်စပ်ရသော တပ္ပါရိသ သမာသ်သည် သတ္တ္ထီတပ္ပါရိသ သမာသ်မည်၏။

ပြယ် -

အရည်	+	ဝါသီ	=	အရည်ဝါသီ	=	တော်ဦးနေသူ
ဝန်	+	စရော	=	ဝန်စရော	=	တော်ဦးလှည်လည်သူ
ဓမ္မ	+	ရတော	=	ဓမ္မရတော	=	တရားဦးဓမ္မလျှပ်သူ
ပွဲတေ	+	ငြော	=	ပွဲတငြော	=	တောင်ပေါ်ဦးတည်သူ

ပါမီ သတ္တတ္ထာန (ဒုတိယနှစ်)

အလွှဲတွေတပ္ပါရီသ သမာသီ

ဖော်ပြခဲ့သော ပြယ်များသည် ရှေ့ပုဂ္ဂ၏ ဝိဘတ်ကျေသော တပ္ပါရီသ (လူတ္ထ တပ္ပါရီသ)သမာသီ ပုံများဖြစ်၏။ အချို့သော တပ္ပါရီသ သမာသီပုံများ၏မူ ရှေ့ပုဂ္ဂ၏ ဝိဘတ်ကို မချော့ထားတတ်၏။ ထိုသို့ ဝိဘတ်မချော့ထားရှိသော သမာသီမျိုးကို အလွှဲတွေတပ္ပါရီသ သမာသီဟုခေါ်သည်။

ပြယ် -

$$\text{ပသံ} + \text{ကရော} = \text{ပသကိုရော} = \text{အလင်းရောင်ပြသော နေ}$$

$$\text{အန္တာ} + \text{ဝါသိကော} = \text{အန္တာဝါသိကော} = \text{အနီးနေတပည့်}$$

အချို့သော တပ္ပါရီသ သမာသီမျိုး၌ ရှေ့ပုဂ္ဂနှင့် နောက်ပုံများတို့ကို ပြန်လှန်၍ ထားတတ်ကြ၏။

ပြယ် -

$$\text{ဟသနံ} + \text{ရာဇာ} = \text{ရာဇာဟသနံ} = \text{ဟသီမင်း}$$

၂။ ကမ္မာဓာရုယ သမာသီ

တူညီသော အန်က်ရနိုင်သည့် ပုံများတို့ကို ပေါင်းစပ်ထားသောသမာသီသည် ကမ္မာဓာရုယသမာသီ မည်၏။ ဤသမာသီ၌ ရှေ့ပုဂ္ဂသည် များသောအားဖြင့် နာမဝိသေသနပြစ်၍ နောက်ပုံများတို့ကို ပြန်ဖြစ်၏။ ထိုပုံများတို့သည် ဝိဘတ်တူရသည်။ သမာသီပုံများမူ နောက်ပုံများတို့ကို လိုင်သို့လိုက်၍ ဝိဘတ်သွယ်ရသည်။

ပြယ် -

$$\text{နီလံ} + \text{ဉာဏ်လံ} = \text{နီလုဉာဏ်လံ} = \text{ညီသောကြား၊ ကြာညီ}$$

$$\text{မဟန္တီ} + \text{နီဒီ} = \text{မဟာနီဒီ} = \text{မြစ်ကြီး}$$

ဤပြယ်တို့အနက် နီလုဉာဏ်တွင် ဉာဏ်သည် 'ကြာ'ဟူသော အန်က်ကိုဟောသည်။ နီလသည် 'ညီ'သော အန်က်ကို ဟောဆောင်လည်း နာမဝိသေသနပုံများဖြစ်၍ ဉာဏ်သည့်နှင့် တွေယျဉ်သောအခါ ညီသော ကြာကိုပင်ဟောနိုင်ပါသည်။ ထိုကြာ့မှု နီလနှင့်ဉာဏ်တို့သည် အန်က်တူသည်ဟုပင် ဆိုရသည်။ ထိုအတူပင် မဟန္တီသည် ကြီးသောအန်က်ကို ဟောသည့် နာမဝိသေသနပုံများဖြစ်သည်။ နီဒီ(မြစ်)ဟူသော ပုံများတို့ကို ပါဟောနိုင်သည်။ ထိုကြာ့မှု မဟန္တီနှင့် နီဒီတို့သည် အန်က်တူသည်ဟု ဆိုရပါသည်။ ယင်းသို့ အန်က်တူညီသောပုံများဖြစ်ခဲ့ကြပါသည်။ မဟာနီဒီစသည်တို့သည် ကမ္မာဓာရုယသမာသီဖြစ်ကြပါသည်။

ကမ္မာဓာရုယသမာသီပြီသည့်အခါ သတ္တတ္ထာနပြီးမည့်အချက်များ

(က) သမာသီ၌ ပါဝင်က မက္နာ(ကြီးသော)ပုံများတို့ကို မဟာပြုရ၏။

ပြယ် -

$$\text{မဟန္တာ} + \text{ပုံရီသော} = \text{မဟာပုံရီသော} = \text{မြတ်သောယောကြား}$$

$$\text{မဟန္တီ} + \text{နီဒီ} = \text{မဟာနီဒီ} = \text{ကြီးသောမြစ်}$$

$$\text{မဟန္တံ့} + \text{ဘယံ} = \text{မဟာဘယံ} = \text{ကြီးသောဘေး}$$

ပါ့မိုး သဏ္ဌာန (ဒုတိယနှစ်)

(ခ) သမာသိ၌ ပါဝင်က သန္တ (ကောင်းသော)ပုဂ္ဂကို “သ”ပြုရ၏။

ပြယ် -

သန္တာ	+	ပုဂ္ဂသော	=	သပွဲပုဂ္ဂသော	=	ကောင်းသောယောကျား
သန္တာ	+	ဓမ္မာ	=	သဓမ္မာ	=	သူတော်ကောင်းတရား

(ဂ) ဗုတ္တလိုင်ပုဂ္ဂနှစ်ခု ပေါင်းစပ်လျှင် များသောအားဖြင့် ရှေ့ပုဂ္ဂကို (ပုဂ္ဂိုင်ကည်ပုဂ္ဂကဲ့သို့) သရတိ ပြု၍ထားရသည်။

ပြယ် -

ခတ္တိယာ	+	ကညာ	=	ခတ္တိယကညာ	=	ခတ္တိယအနွှေပ်မိန်းကလေး
---------	---	-----	---	-----------	---	------------------------

(ဃ) ပဋိသေဆပ် “န” (မရှိမဖြစ်မဟုတ်) ပုဂ္ဂကို ဗျည်းနှင့် စသောပုဂ္ဂကိုအရှေ့ “အ”ပြု၍ သရနှင့် စသောပုဂ္ဂရှေ့တွင် “အန်”ပြုရ၏။

ပြယ် -

န	+	ပြာဟွာကော	=	အပြာဟွာကော	=	ပုကာအွားမဟုတ်
န	+	အရိယာ	=	အနရိယာ	=	အရိယာမဟုတ်
န	+	ဓမ္မန်	=	အဓမ္မန်	=	မတရားသဖြင့်

(င) “ကု” (မကောင်းသော)ပုဂ္ဂကို ဗျည်းနှင့်စသော ပုဂ္ဂရှေ့ “ကာ”ပြု၍ သရနှင့်စသော ပုဂ္ဂရှေ့ “ကမ်”ပြုရ၏။

ပြယ် -

ကု	+	ပုဂ္ဂသော	=	ကာပုဂ္ဂသော	=	မကောင်းသောယောကျား
ကု	+	အနှံး	=	ကအနှံး	=	မကောင်းသောအစာ

ကမ္မမာရုံး သမာသိဇာမျိုးအစားများ

ကမ္မမာရုံးသမာသိသည် ပါဝင်သာပုဂ္ဂကို၏ အနေအထားကိုလိုက်၍ အောက်ပါအတိုင်း အမျိုးအစားခွဲးထားသည်။

(က) နာမဝိသေသနပုဂ္ဂကို ရှေ့ထားသော ကမ္မမာရုံးသမာသိ

ပြယ် -

နီလံ	+	ညွှလံ	=	နီလွှလံ	=	ကြာည့် (ပြာ)ပန်း
အပရော	+	ပုဂ္ဂသော	=	အပရပုဂ္ဂသော	=	တစ်ပါးသောယောကျား
ကကျာ	+	သပြီ	=	ကကျသပြီ	=	မည်းနက်သောပြီ၊ ပြီသောက်

ပါမီ သဏ္ဌာန (ဒုတိယနှစ်)

(ခ) နာမဝိသေသနပုဂ္ဂကို နောက်၌ထားသော ကမ္မဘရယသမာသိ။

ပြယ် -

သေဇ္ဈာ	+	ဗျို့	= ဗျို့သေဇ္ဈာ	= အမြတ်ဆုံးသောဘုရား
ညွှေမော	+	ပုရိသော	= ပုရိသွှေမော	= မြတ်သောယောကျား
ပရှိတော	+	မဟောသမော	= မဟောသခပရှိတော	= ပညာရှိသောမဟောသမာ

(ဂ) နာမဝိသေသနပုဂ္ဂနှစ်ခုကို ပေါင်းစပ်ထားသော ကမ္မဘရယသမာသိ။

ပြယ် -

အန္တာ (စ သော)	ပစ်ရော	(စ)	= အန္တာပစ်ရော	= မျက်ဇူးကန်းရှု နားထိုင်းသူ
ခဇ္ဈာ (စ သော)	ခုဇ္ဈာ	(စ)	= ခဇ္ဈာခဇ္ဈာ	= ခခြလည်းခွင် ခါးလည်းကုန်းသူ

(ဃ) နောက်ပုဂ္ဂ၏အနက်သဘောကို ပေါ်လွင်အောင် ဖော်ပြသော ကမ္မဘရယသမာသိ။

ဤသမာသိကို ပုဂ္ဂနှစ်ခုကို ပေါ်လွင်အောင် “လူတိ၊ ငွေ၊ သခါတော၊ ဟုတွာ” စသော ပုဂ္ဂတို့ကို ထည့်သွင်းပေးရသည်။

ပြယ် -

အနိစ္စာ	+	လူတိ	+	သညာ	= အနိစ္စာသညာ	= အနိစ္စာဟုမှတ်ခြင်း
ဂုဏာ	+	ငွေ	+	စန်း	= ဂုဏာစန်း	= ဂုဏ်သာလျှင်ဥစ္စာ
ရုပမေဝ	+	အာယတန်း			= ရုပါယတန်း	= ရုပ်သည်ပင်လျှင် အာယတန်း

(င) “ပ၊ ဂ”စသော ပုဂ္ဂများရှုံးထားသော ကမ္မဘရယသမာသိ။

ထို “ပ၊ ဂ”စသည်တို့သည် ရေး၏ ရိုရုံသရှိ၏ အနက်ပြောန်းခြင်းမရှိပေါ်။

ပြယ် -

ပါဝစန်း	=	စကား
ဂိကပြာ	=	ထူးသောကြံ့ခြင်း
သမာဓန်း	=	ကောင်းစွာထားခြင်း

(စ) ဥပမာကမ္မဘရယသမာသိ - ဥပမာနပုဂ္ဂနှင့် ဥပမေယဉ်ပုဂ္ဂနှစ်ခုကိုတွေ့၍ ပေါင်းစပ်ထားသော သမာသိ သည် ဥပမာ ကမ္မဘရယသမာသိမည်၏။ များသောအားဖြင့် ဥပမာနပုဂ္ဂကို နောက်ပုဂ္ဂအဖြစ် ထားရှိ၏။ ဤသမာသိကို ပုဂ္ဂနှစ်ခုကို ပုဂ္ဂနှစ်ခုကို ထည့်ပေးရသည်။

ပြယ် -

အာဒိဇ္ဇာ	+	ဂိယ	+	ဗျို့	= ဗျို့အာဒိဇ္ဇာ	= နေမင်းနှင့်တူသောဘုရား
ပဒုမံ	+	ဂိယ	+	မုခံ	= မုခံပဒုမံ	= ပဒုမံကြာနှင့်တူသောမျက်နှာ
နာဂါ	+	ဂိယ	+	ဗျို့	= ဗျို့နာဂါ	= ဆင်မင်းနှင့်တူသောဘုရား
သီဟော	+	ဂိယ	+	နရော	= နရောသီဟော	= ခြသော့ကဲ့သို့သောလူ

ပါမီ သဏ္ဌာန (ဒုတိယနှစ်)

(ဆ) အမျိုးအစားချင်းတူညီ သက်ဆိုင်သော နာမ်ပုဒ်နှစ်ခုကို ပေါင်းစပ်သော ကမ္မာရယသမာသ်။
ပြယုဂ် -

ဝိနယော	+	ပိဋက	=	ဝိနယပိဋက
မဂ်မ	+	ရွှေ့	=	မဂ်ရွှေ့
စိတ္ထာ	+	ဂဟပတီ	=	စိတ္ထဂဟပတီ

၄။ ဒီဂုသမာသ်

သချိုာရွှေ့နှိပ်သော သမာသ်သည် ဒီဂုသမာသ်မည်၏။

ပြယုဂ် -

$$\text{တယော} + \text{လောကာ} = \text{တိလောကံ} = \text{လောကသုံးပါး}$$

ဤသမာသ်သည် (၁) သမာဟာရဒီဂုသမာသ် နှင့် (၂) အသမာဟာရ ဒီဂုသမာသ် ဟူ၍ နှစ်မျိုး ရှိ၏။

(၁) ထိနှစ်မျိုးအနက် သမာသ်၏ ပါရိသောပုဒ်တို့၏ အနက်ကို တစ်လုံးတစ်စည်းတည်းအဖြစ်ဖြင့် ယူသော ဒီဂုသမာသ်ကို သမာဟာရဒီဂုသမာသ် ဟူ၏။ ယင်းသမာသ်သည် များသောအားဖြင့် နပုလိုင် ကော်မာရီ ပြု၏။

ပြယုဂ် -

$$\text{တိကီ} + \text{ရတနာနီ} = \text{တိရတနာနီ} = \text{ရတနာသုံးပါး}$$

$$\text{ပွဲ} + \text{ဂါဝါ} = \text{ပွဲဂါဝါ} = \text{နွားဝါးကောင်}$$

$$\text{သွေ့} + \text{ဂေါဒိဝရိယော} = \text{သွေ့ဂေါဒိဝရိယော} = \text{ဂေါဒိဝရိမြစ်ခုနှစ်စင်း}$$

(၂) သမာသ်၏ ပါရိသောပုဒ်တို့၏ အနက်ကို တစ်ခုစီခွဲ၍ ယူသော ဒီဟုသမာသ်ကို အသမာဟာရဒီဂု သမာသ်ဟူ၏။ ယင်းသမာသ်သည် နောက်ပုဒ်၏ လိုင်သို့လိုက်၍ ပဟုဂိုလ်ရိဘတ်ကို ဆက်ရသည်။

ပြယုဂ် -

$$\text{စတသော} + \text{ဒီသာ} = \text{စတိဒီသာ} = \text{အရပ်လေးမျက်နှာ}$$

$$\text{ဒသ} \text{သဟသာနီ} + \text{စက္ကဝ္ာဗာနီ} = \text{ဒသ} \text{သဟသာ} \text{စက္ကဝ္ာဗာနီ} = \text{စက္ကဝ္ာဗာတ်သောင်း}$$

တစ်ခါတရုံး သချိုာပုဒ်ကို နောက်၍ ထားတတ်၏။

ပြယုဂ် -

$$\text{သတာနီ} + \text{သက္ကာဗာနီ} = \text{သက္ကာဗာသတာနီ} = \text{လှည်းတစ်ရာ}$$

ပါဋ္ဌာ သဏ္ဌာန (ဒုတိယနှစ်)

၅။ အဗျာပီဘာဝ သမာသ်

အဗျာယ ခေါ်သော ဥပသာရပုဒ်၊ နိပါတ်ပုဒ်များ ရှေးရှိ၍ ယင်းအဗျာယပုဒ်၏ အနက်ကို ပဓန အားဖြင့် ဖော်ပြသော သမာသ်သည် အဗျာပီဘာဝ သမာသ်မည်၏။ ဤသမာသ်သည် နှပုလွှိုင် ကောဂို - ဂိုဘတ်အဆုံးရှိ၏။

ပြယ် -

$$\text{ဥပ} + \text{ နဂရသ} = \text{ ဥပနဂရ} = \text{ မြိုအနီး}$$

မှတ်ချက် ၁ ။ ဥပနဂရသည် ဥပဟူသော ဥပသာရပုဒ်နှင့် နဂရဟူသော နာမ်ပုဒ်တို့ကို ပေါင်းစပ်ထား ခြင်းဖြစ်သည်။ အနက်ယူသောအခါ နဂရ အရ 'မြို'ကိုမယူမှု၍ ဥပဟူသော ပုဒ်၏အရ 'အနီး' (၈) 'မြို၏အနီးကိုသာ ပဓနယူရ၏။ ထိုသို့ အဗျာယပုဒ်ရှေ့၍ ယင်းပုဒ်အနက် ကိုသာ ပဓနအားဖြင့် ယူရသောသမာသ်သည် အဗျာပီဘာဝ သမာသ်မည်၏။

ဤသမာသ်ကို ပါဋ္ဌာသွေးကျမ်းတို့၏ ပွဲမာဝိဘတ်ကျေသော အဗျာပီဘာဝသမာသ်၊ ဒုတိယာဝိဘတ် ကျေသော အဗျာပီဘာဝသမာသ် စသည်ဖြင့် သတ္တုမီဘတ်ကျေသည်အထိ ခုနစ်မျိုးရှိကြောင်း ပြဆို၏။ ဤကျမ်း၏မူ ယင်းသို့ မခွဲမှု၍ အဗျာပီဘာဝသမာသ်ဖြစ်သော ပုဒ်များကို အောက်ပါအတိုင်း စုပေါင်းဖော်ပြလိုက်ပါသည်။

ပြယ် -

ယာဝ	+	အိပါ	=	ယာဝအိပါ	=	အသက်ထက်ဆုံး
ယထာ	+	ဗလေန	=	ယထာဗလေ	=	စွမ်းအားရှိသမျှ
အန္တာ	+	ပါသာအသာ	=	အန္တာပါသာအံ	=	နှစ်းတော်အတွင်း
ဥပ	+	နဂရသ	=	ဥပနဂရ	=	မြိုအနီး၌
ယထာ	+	ဂုမ္မာနံ	=	ယထာဂုမ္မာနံ	=	ကြီးစဉ်ငယ်လိုက်
အနှု	+	တိရသာ	=	အနှုတိရ	=	ကမ်းရိုးတစ်လျှောက်

၆။ ဗဟိုဖွံ့ဖြိုးသမာသ်

သမာသ်ပုဒ်တစ်ခုသည် မိမိ၏ပါဝင်သော ပုဒ်အသီးသီး၏ အနက်ကို မဟောမှု၍ ထိုအနက်များနှင့် ဆက်စပ်သည့် အခြားတစ်ပါးသော အနက်ကို ဟောလတ်သော ထိုသမာသ်မျိုးကို ဗဟိုဖွံ့ဖြိုးသမာသ်ဟု ခေါ်ဆိုသည်။ ဗဟိုဖွံ့ဖြိုးသမာသ်ကို ပုဒ်ခွဲပြသောအခါ လိုအပ်သော အနက်ပြည့်စုံစေရန်လည်းကောင်း၊ တစ်ပါးသောအနက်ကိုဟောကြောင်း ထင်ရှားစေရန်လည်းကောင်း၊ “ယော . . . သော၊ ယံ . . . ကာ၊ ယာ . . . သာ”စသောပုဒ်တို့ လိုအပ်သလို ထည့်သွင်းပေးရသည်။ အနက်ကိုလိုက်၍လည်း ဗဟိုဖွံ့ဖြိုးသမာသ်ပုဒ်၏ လိုင်နှင့်ပိုဘတ်ကို အသုံးပြုရသည်။

ပါမိ သဏ္ဌာန (ဒုတိယနှစ်)

ပြယ် -

အသပလာနိ ယသေ (ဘဂဝတော) သော = အသဗလော = ဆယ်ပါးသော အားရှိသော မြတ်စွာဘုရား

ထို “အသဗလော”ဟူသော သမာသ်သည် အသ နှင့် ဗလကို ပေါင်းစပ်ထား၏။ တိုက်ရှိက်အနက်မှာ “ဆယ်ပါးသောအား”ဖြစ်သည်။ သို့ရာတွင် အသဗလော၏မှု ထိုတိုက်ရှိက်အနက်ကို မယူပဲ ယင်း “အား ဆယ်ပါးနှင့်ပြည့်စုံသော မြတ်စွာဘုရား”ဟူသော တစ်ပါးသောအနက်ကို ယူရသည်။ ထိုကြောင့် အသဗလော သည် ပဟုဒ္ဓိဘိသမာသ်မည်၏။ ဉှုံသမာသ်မျိုးအစားသည် “မလက်တို့၊ မောင်ခါးကုန်း”၊ စသော မြန်မာအခေါ် တို့နှင့်တူညီသည်။ မလက်တို့ဟုဆိုသောအား ကျွန်ုပ်တို့သည် ဂိုဇ္ဇနသောလက်ကို ဆိုသည်မဟုတ် ထိုလက်တို့ရှိသော အမျိုးသမီးကို ဆိုလိုကြောင်း နားလည်ကြသည်။ မောင်ခါးကုန်း သို့မဟုတ် ငက္ခန်းဟုဆိုသောအခါ် လည်း ကုန်းနေသော ခါးကိုမဆို ခါးကုန်းနေသူကိုသာ ဆိုလိုကြောင်း သဘောပေါက်ကြသည်။ ယင်းသို့ သမာသ် ပုဂ္ဂိုလ် ပိုင်သော ပုစ်အသီးသီး၏အနက်ကို မဟောပဲ ထိုအနက်တို့နှင့် ဆက်စပ်သော အခြားသော အနက်ကို ဟောသည့် သမာသ်မျိုးကို ဗဟိုစွဲဟိုသမာသ်ဟု ခေါ်ဆိုပါသည်။

ဗဟိုစွဲဟိုသမာသ်အမျိုးအစား

ဗဟိုစွဲဟိုသမာသ်သည် ပုဂ္ဂိုလ်ရှုံး ထည့်သွေးပေးရသော “ယော၊ ယံ” စသောပုဂ္ဂိုလ်တို့၏ ကာရကဝိဘတ် အနေအထားကိုလိုက်၍ ပဋိမာပဟိုစွဲဟို၊ နှတ်ယာဗဟိုစွဲဟို စသည်ဖြင့် ခုနစ်မျိုးရှိ၏။

၁။ ပဋိမာပဟိုစွဲဟို

ထိုခုနစ်ပါးတွင် ပုဂ္ဂိုလ်သောအား “ယော၊ ယာ၊ ယံ” ဟူသော ကတ္တာကာရက ခေါ်ပဋိမာပိဘတ်သက်တား သော ပုဂ္ဂိုလ်ခုခု ထည့်သွေးပေးရသော ဗဟိုစွဲဟိုသမာသ်သည် ပဋိမာပဟိုစွဲဟိုသမာသ်မည်၏။

ပြယ် -

စက္ခဘူတော ရွှေဝ ဘူတော ယော (ဘဂဝ)သော = စက္ခဘူတော = မျက်စွဲသဖွယ်ဖြစ်သော မြတ်စွာဘုရား

၂။ ခုတိယာဗဟိုစွဲဟို

ပုဂ္ဂိုလ်သောအား “ယံ” စသော ကမွာကာရက ခေါ် ခုတိယာဗဟိုတ်သက်တားသည့် ပုဂ္ဂိုလ်ထည့်ပေးရသော ပဟိုစွဲဟိုသမာသ်သည် နှတ်ယာဗဟိုစွဲဟိုသမာသ် မည်၏။

ပြယ် -

အာဂတာ သမဏာ ရွှေမံ (သံယာရာမံ)သော = အာဂတာ သမဏာ = ရဟန်းများလာသောကျောင်း

ပါမီ သတ္တတ္ထန (ဒုတိယနှစ်)

၃။ တတိယာပဟုတ္ထိ

ပုဂ္ဂိုလ်သောအခါ “ယန်” စသော ကရဏကာရက ခေါ် တတိယာပတ်သက်ထားသည့် ပုဂ္ဂိုလ်ပေးရသော ဗဟိုတ္ထိသမာသံသည် တတိယာပဟုတ္ထိသမာသံမည်၏။

ပြယုဂ် -

မိတ္တနိ တူနှိုယာနိ ယန် (သမကောန) သော = မိတ္တနှိုယာ = တူနှိုတိကိုအောင်ပြီးသောရဟန်း

၄။ စတုတ္ထိပဟုတ္ထိ

ပုဂ္ဂိုလ်သောအခါ “ယသု” စသော သမ္မတိနကာရက ခေါ် စတုတ္ထိပတ်သက်ထားသည့် ပုဂ္ဂိုလ်ပေးရသော ဗဟိုတ္ထိသမာသံသည် စတုတ္ထိပဟုတ္ထိသမာသံမည်၏။

ပြယုဂ် -

မိန္ဒာ သုကော် ယသု (ရည်) သော = မိန္ဒာသုကော် = အခွန်ပေးအပ်ပြီးသောမင်း

၅။ ပဋိမိပဟုတ္ထိ

ပုဂ္ဂိုလ်သောအခါ “ယသွာ” စသော အပါဒိနကာရက ခေါ် ပဋိမိပတ်သက်ထားသည့် ပုဂ္ဂိုလ်ပေးရသော ဗဟိုတ္ထိသမာသံသည် ပဋိမိပဟုတ္ထိပိသမာသံမည်၏။

ပြယုဂ် -

နိဂုတာ ဖော် ယသွာ (ဂါမာ) သော = နိဂုတာဖော် = လူတို့တွက်ခွာခဲ့သော်

၆။ ဆိုမိပဟုတ္ထိ

ပုဂ္ဂိုလ်သောအခါ “ယသွာ” စသော သာမိကာရက ခေါ် ဆိုမိပတ်သက်ထားသည့် ပုဂ္ဂိုလ်ပေးရသော ဗဟိုတ္ထိပိသမာသံသည် ဆိုမိပဟုတ္ထိပိသမာသံမည်၏။

ပြယုဂ် -

ဆိုန္ဒာ ဟတ္ထာ ယသွာ သော = ဆိုန္ဒာဟတ္ထာ = လက်ပြတ်သောသူ

၇။ သတ္တမိပဟုတ္ထိ

ပုဂ္ဂိုလ်သောအခါ “ယသွှေ” စသော ဉာဏ်ကာသကာရက ခေါ် သတ္တမိပတ်သက်ထားသည့် ပုဂ္ဂိုလ်ပေးရသော ဗဟိုတ္ထိပိသမာသံသည် သတ္တမိပဟုတ္ထိပိသမာသံမည်၏။

ပြယုဂ် -

သမ္မနာနိ သသာနိ ယသွှေ (အန်ပဇ္ဇ) သော = သမ္မနာသသာ = ကောက်စပါးပြည့်စုံသောအန်ပုဂ္ဂ

★ ★ ★